



Income compliance program settlement payments

Services Australia မှ Income Compliance ဒါမှမဟုတ် robodebt အစုလိုက် တရားရေးရာအရေးယူဆောင်ရွက်မှုမှာ တစ်စိတ်တစ်ပိုင်းပါဝင်တဲ့သူတွေထံ စာရေးလိုက်ပါတယ်။

သင်ဟာ အစုလိုက် တရားရေးရာအရေးယူဆောင်ရွက်မှုမှာ တစ်စိတ်တစ်ပိုင်းပါဝင်တဲ့သူဖြစ်ပြီး ကျေးအေးငွေခွဲတမ်းရရှိဖို့ သတ်မှတ်ချက်ပြည့်မီပါက သင့်အကြွေးအမျိုးအစားတွေနဲ့ပတ်သက်တဲ့ အချက်အလက် စာတစ်စောင်ကို 2021 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်နေ့မှာ ရရှိမှာဖြစ်ပါတယ်။

Services Australia မှ ပေးစာတွေကို သင်လက်ခံရယူလိုတဲ့ ရွေးချယ်မှုအပေါ်မူတည်ပြီး သင့်ရဲ့စာကို သင့်ရဲ့ myGov စာဝင်သေတ္တာသို့ ဒါမှမဟုတ် စာတိုက်မှတစ်ဆင့် ပို့ပေးသွားမှာဖြစ်ပါတယ်။

အစုလိုက် တရားရေးရာအရေးယူဆောင်ရွက်မှုဆိုင်ရာ အဖွဲ့သားတိုင်း ကျေးအေးငွေခွဲတမ်းရရှိမှာမဟုတ်ပါ။ ဤစာက သင့်အား သင်ငွေဘယ်လောက်ရရှိမှာကို ပြောပြမှာမဟုတ်ပါ။ သင့်အနေနဲ့ သတ်မှတ်ချက်ပြည့်မီရင် Services Australia မှ သင့်ကို ၎င်းတို့မပေးချေမီ ငွေပမာဏကို အသိပေးဖို့ 2022 ခုနှစ် ပထမနှစ်ဝက်မှာ သင့်ထံသို့ ထပ်မံစာရေးပေးပို့မှာဖြစ်ပါတယ်။

လူအများစုမှာ ကျေးအေးငွေခွဲတမ်းအမြောက်အမြား ရရှိမှာမဟုတ်ပါ။ ကျေးအေးငွေခွဲတမ်းအများစုမှာ \$50 နဲ့ \$300 ကြား ဖြစ်နိုင်ပါတယ်။

သတ်မှတ်ချက်ပြည့်မီသောအဖွဲ့သားတွေက ၎င်းတို့အကြွေးရဲ့ ပမာဏအနည်းငယ်ပဲ ပြန်ဆပ်ခဲ့ရင်တောင် ၎င်းတို့အားလုံးအတွက် ကျေးအေးငွေခွဲတမ်းကို ကျွန်ုပ်တို့ တွက်ချက်ပေးသွားမှာဖြစ်ပါတယ်။ ဆိုလိုတာက အချို့အဖွဲ့သားများ အနေနဲ့ \$10 အောက်သာ ရရှိမှာဖြစ်ပါတယ်။

သင့်အနေနဲ့ လက်ရှိမှာ Centrelink ထောက်ပံ့ကြေးကို ရရှိနေတယ်ဆိုရင် ဒါမှမဟုတ် မကြာသေးမီက your Income Compliance အကြွေးက ပြန်အမ်းငွေရရှိခဲ့တယ်ဆိုရင် သင့်ရဲ့ ကျေးအေးငွေခွဲတမ်းကို အဆိုပါဘဏ်စာရင်းထဲသို့ လွှဲပေးမှာဖြစ်ပါတယ်။

သင့်အနေနဲ့ ဘဏ်အချက်အလက်တွေကို ပြောင်းချင်ရင် myGov မှတစ်ဆင့် သင့်ရဲ့ Centrelink အွန်လိုင်းအကောင့်ကို အသုံးပြုပြီး ဆောင်ရွက်နိုင်ပါတယ်။ သင့်ရဲ့ အချက်အလက်တွေကို မွမ်းမံပြင်ဆင်ဖို့ 2022 ခုနှစ်၊ ဖေဖော်ဝါရီလ 11 ရက်နေ့အထိ အချိန်ရှိပါတယ်။

ကျွန်ုပ်တို့ဆီက ပုံမှန်ထောက်ပံ့ကြေးမရရှိရင်၊ ပြန်အမ်းငွေပေးချေရေးလုပ်ဆောင်မှု အစိတ်အပိုင်းအနေနဲ့ ကျွန်ုပ်တို့ကို သင့်ရဲ့ ဘဏ်အချက်အလက်တွေ မပေးရသေးရင် သင့်ရဲ့ ကျေးအေးငွေခွဲတမ်းရရှိဖို့အတွက် ဒါကို လုပ်ဆောင်ရပါမယ်။

သင့်အနေနဲ့ Services Australia က စာထဲမှာ သင်ရရှိနိုင်တဲ့ အကြွေးအားလုံးကို ထည့်သွင်းထားဘူးလို့ ထင်ပါက ဒါမှမဟုတ် သင့်အကြွေးတွေကို အမျိုးအစားမှားယွင်း ထည့်သွင်းထားတယ်လို့ ထင်ပါက သုံးသပ်မှုတစ်ခု ပြုလုပ်ပေးဖို့တောင်းဆိုနိုင်ပါတယ်။ သုံးသပ်မှုကို 2021 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်နေ့ နောက်ဆုံးထားပြီး တောင်းခံရပါမယ်။ အဲဒါကို သင့်ရဲ့ Centrelink အွန်လိုင်းအကောင့်ကနေ 'Class action settlement query' ကို ဖြည့်စွက်ပြီး ဆောင်ရွက်နိုင်ပါတယ်။

သင့်ဘာသာစကားဖြင့် အချက်အလက်ပိုမိုသိရှိလိုပါက servicessaustralia.gov.au/classaction သို့ ဝင်ရောက်ကြည့်ရှုပါ။ သင့်အနေနဲ့ ကျေးအေးငွေခွဲတမ်းလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ဖုန်း 1800 171 846 သို့ ခေါ်ဆိုပြီး Services Australia နဲ့ စကားပြောဆိုနိုင်ပါတယ်။ စကားပြန်တစ်ဦးလိုအပ်ပါက ကျွန်ုပ်တို့ကို အသိပေးပါ။ ကျွန်ုပ်တို့ စကားပြန်တစ်ဦး အခမဲ့စီစဉ်ပေးပါမယ်။



Income compliance program settlement payments

Services Australia is writing to people who are part of the Income Compliance or robodebt class action.

If you are part of the class action, you will get a letter by 19 November 2021 with information about your debt categories and if you are eligible for a settlement payment.

Your letter will be sent to your myGov inbox or by post, depending on how you choose to get letters from Services Australia.

Not every class action member will get a settlement payment.

The letter will not tell you how much money you will get. If you are eligible, Services Australia will write to you again in the first half of 2022 to let you know the amount before they pay you.

Most people will not get a large settlement payment. The majority of settlement payments will be between \$50 and \$300.

We'll calculate settlement payments for all eligible group members, even if they only repaid a small amount of their debt. This means some group members will get less than \$10.

If you currently get a Centrelink payment, or recently got a refund of your Income Compliance debt, your settlement payment will go into the same bank account.

If you want to change your bank details, you can do this using your Centrelink online account through myGov. You have until 11 February 2022 to update your details.

If you do not get a regular payment from us, and have not given us your bank details as part of the refund process, you must do this to get your settlement payment.

If you think Services Australia has not included all of your eligible debts in the letter, or you think your debts have been put in the wrong category, you can ask for a review. You need to ask for a review by 10 December 2021.

You can do this by completing the 'Class action settlement query' in your Centrelink online account.

For more information in your language, go to servicessaustralia.gov.au/classaction.

You can also call **1800 171 846** and speak to Services Australia about the settlement process. Let us know if you need an interpreter, and we will arrange one for free.